

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ  
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန  
ပင်စင်ဦးစီးဌာန  
ရုံးအမှတ် (၃၄)၊ နေပြည်တော်  
လျှောက်လွှာခေါ်ယူခြင်း

၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူး (၂၅) နေရာ၊ စိစစ်ရေးမှူး-၄ (လစာနှုန်း ကျပ် ၁၈၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး (၂၅) နေရာ၊ ယာဉ်မောင်း-၅ (လစာနှုန်း ကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ရာထူး (၃) နေရာနှင့် ရုံးအကူ (လစာနှုန်း ကျပ် ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) ရာထူး (၂) နေရာများအတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။

၂။ လျှောက်ထားသူသည်-

- (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
- (ခ) ဒုတိယဦးစီးမှူးရာထူးနှင့် စိစစ်ရေးမှူး - ၄ ရာထူးများသို့ လျှောက်ထားသူများသည် ၃၀-၁၁-၂၀၂၁ ရက်နေ့တွင် အသက် (၃၀) နှစ်ထက်မကြီးစေရ။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် (၃၅) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
- (ဂ) ယာဉ်မောင်း-၅ ရာထူးသို့ လျှောက်ထားသူများသည် ၃၀ - ၁၁ - ၂၀၂၁ ရက်နေ့တွင် အသက် (၄၀) နှစ်ထက်မကျော်လွန်သူဖြစ်ရမည်။
- (ဃ) ရုံးအကူရာထူးသို့လျှောက်ထားသူသည် ၃၀-၁၁-၂၀၂၁ ရက်နေ့တွင် အသက် (၂၅) နှစ် ထက် မကြီးသူဖြစ်ရမည်။
- (င) ကျန်းမာရေးကောင်းမွန်ပြီး ဒေသမရွေး သွားရောက်တာဝန် ထမ်းဆောင်နိုင်သူဖြစ်ရမည်။
- (စ) ပညာအရည်အချင်းသတ်မှတ်ချက် -

(၁) ဒုတိယဦးစီးမှူးရာထူးနေရာအတွက်

(ကက) B.Com , B.Econ (Economics), B.Econ (Statistics), B.Act , B.B.A, B.C.Sc သို့မဟုတ် B.C.Tech , B.A(English) ဘွဲ့ရရှိထားသူများ (မဟာ ဘွဲ့ရရှိသူများ၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာကောင်းမွန်သူများအား ဦးစားပေး ခန့်ထားမည်ဖြစ်ပါသည်။)

(ခခ) တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိထားပြီး M.P.A, M.B.A, M.Dev.S ရရှိထားသူ ဖြစ်ရမည်။

(၂) စိစစ်ရေးမှူး-၄ ရာထူးနေရာအတွက်

(ကက) တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိသူများ (စီးပွားရေး၊ ဥပဒေ၊ ကွန်ပျူတာ၊

အင်္ဂလိပ်စာ) ဘွဲ့ရရှိသူများ ဦးစားပေးခန့်ထားမည်။

(၃) ယာဉ်မောင်း-၅ ရာထူးနေရာအတွက်

(ကက) အခြေခံပညာ အလယ်တန်းအဆင့် ယာဉ်မောင်းလိုင်စင် ( ခ ) ဖြစ်ပြီး သက်တမ်း ( ၂ ) နှစ် အနည်းဆုံးရှိသူ ဖြစ်ရမည်။

(၄) ရုံးအကူရာထူးနေရာအတွက်

(ကက) အခြေခံပညာ အလယ်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။

(ဆ) ဒုတိယဦးစီးမှူးရာထူးနှင့် စိစစ်ရေးမှူး-၄ ရာထူးနေရာများအတွက် ကွန်ပျူတာကျွမ်းကျင်စွာ အသုံးပြုနိုင်သူအား ဦးစားပေးမည်။

(ဇ) အလုပ်သမားမှတ်ပုံတင်ထားသူ ဖြစ်ရပါမည်။ (ဝန်ထမ်းမဟုတ်သူများ)

(ဈ) ရွေးချယ်ခြင်းခံရပါက အနည်းဆုံး (၃) နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရပါမည်။

(ည) ပင်စင်ဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ်ဦးစီးမှူးရုံးများတွင် သတ်မှတ်ထားသည့် အလုပ်လျှောက်လွှာပုံစံများကို ဝယ်ယူ၍ ပင်စင်ဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၃၄)၊ နေပြည်တော်သို့ ပေးပို့လျှောက်ထားရမည်။

၃။ လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည်-

(က) ဝင်ကြေးငွေပေးသွင်းသည့် ချလံမူရင်း၊

(ခ) တစ်လအတွင်း ရိုက်ကူးထားသော ၁" x ၁.၂၅" အရွယ် ပတ်စ်ပို့ဇာတ်ပုံ (၃) ပုံ (နောက်ကျောတွင် အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ရေးသားရန်)၊

(ဂ) အခြေခံပညာ အထက်တန်းအောင်လက်မှတ်မိတ္တူနှင့် ဘွဲ့လက်မှတ်မိတ္တူ သို့မဟုတ် ယာယီဘွဲ့ထောက်ခံစာမိတ္တူ (မိတ္တူမှန်ကန်ကြောင်း လက်မှတ်ရေးထိုးရန်)၊

(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊

(င) ပြင်ပပုဂ္ဂိုလ်များသည် ၁-၁၀-၂၀၂၁ ရက်နေ့နောက်ပိုင်း အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် (မူရင်း) နှင့် ပြစ်မှုကင်းရှင်းကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထောက်ခံချက် (မူရင်း)။

(စ) အခြေခံပညာအထက်တန်း အောင်လက်မှတ်ပါ အချက်အလက်များနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပါ အချက်အလက်များ ကွဲလွဲမှုရှိပါက သက်ဆိုင်ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ ထောက်ခံချက်(မူရင်း)။

၄။ စာမေးပွဲဝင်ကြေး ကျပ် (၁၀၀၀/-) ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ရှိ ပင်စင်ဦးစီးဌာန၏ ငွေစာရင်းအမှတ်၊ MD-၀၁၁၅၅၃ သို့ ပေးသွင်းရပါမည်။

၅။ ဝန်ထမ်းမဟုတ်သူများသည် လျှောက်လွှာများကို ညွှန်ကြားရေးမှူးချုပ်၊ ပင်စင်ဦးစီးဌာန၊ ရုံးအမှတ် (၃၄)၊ နေပြည်တော်သို့ လိပ်မူ၍ စာတိုက်မှ မှတ်ပုံတင်၍ဖြစ်စေ၊ [managepension@gmail.com](mailto:managepension@gmail.com) သို့ e-mail ပေးပို့၍ဖြစ်စေ ၃၀-၁၁-၂၀၂၁ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့လျှောက်ထားရပါမည်။ လူကိုယ်တိုင် လာရောက်လျှောက်ထားရန် မလိုပါ။ သတ်မှတ်ရက်ထက်ကျော်လွန်၍ ပေးပို့လာသည့် လျှောက်လွှာများ၊ စည်းကမ်းနှင့်မကိုက်ညီသည့်လျှောက်လွှာများအား လက်ခံမည်မဟုတ်ပါ။

၆။ ဝန်ထမ်းဖြစ်ပါက လျှောက်လွှာနှင့် အထောက်အထားများကို သက်ဆိုင်ရာ ဝန်ကြီးဌာနမှတစ်ဆင့် ဤဦးစီးဌာနသို့ ၃၀-၁၁-၂၀၂၁ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရန်နှင့် ကြိုတင်လျှောက်လွှာ မိတ္တူ (၁) စောင်ကို ဤဦးစီးဌာနသို့ တိုက်ရိုက်ပေးပို့ရန် ဖြစ်ပါသည်။

၇။ ရေးဖြေစာမေးပွဲကို နေပြည်တော်ရှိ သတ်မှတ်စာစစ်ဌာနများတွင် ကျင်းပမည်ဖြစ်ပြီး ဖြေဆိုခွင့်ရှိသည့် လူအင်အားအပေါ်မူတည်၍ လိုအပ်ပါက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 သွားလာမှုကန့်သတ်ချက် စည်းကမ်းများနှင့်အညီ စာစစ်ဌာနများ (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး) သတ်မှတ်၍ ကျင်းပမည်ဖြစ်ပြီး ဖြေဆိုရမည့်နေရာ၊ နေ့ရက်နှင့် ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူရမည့်နေ့ရက်ကို နေ့စဉ်ထုတ်သတင်းစာ၊ [www.mopf.gov.mm](http://www.mopf.gov.mm) နှင့် [www.pension.gov.mm](http://www.pension.gov.mm) တို့တွင် ထပ်မံ ကြေညာပါမည်။

၈။ ဒုတိယဦးစီးမှူးနှင့် စိစစ်ရေးမှူးအဆင့်-၄ ရာထူးနေရာများအတွက် ဖြေဆိုရမည့် ရေးဖြေစာမေးပွဲ ဘာသာရပ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

- (က) မြန်မာစာနှင့်အထွေထွေဗဟုသုတ - (၂) နာရီမေးခွန်း
- (ခ) အင်္ဂလိပ်စာ - (၂) နာရီမေးခွန်း
- (ဂ) ရေးဖြေစာမေးပွဲ အောင်မြင်သူများကိုသာ နှုတ်ဖြေစာမေးပွဲနှင့် ကွန်ပျူတာစစ်ဆေးခြင်း ပြုလုပ်မည်ဖြစ်ပါသည်။
- (ဃ) ယာဉ်မောင်း-၅ ရာထူးနေရာအတွက် လက်တွေ့နှင့် လူတွေ့စစ်ဆေးခြင်းကို လည်းကောင်း၊ ရုံးအကူရာထူးနေရာအတွက် လူတွေ့စစ်ဆေးခြင်းကိုလည်းကောင်း ပင်စင်ဦးစီးဌာန (ရုံးချုပ်) နေပြည်တော်၌ ပြုလုပ်သွားမည်ဖြစ်ပြီး ပြုလုပ်သွားမည့် အစီအစဉ်ကို ထပ်မံအကြောင်းကြားမည် ဖြစ်ပါသည်။

၉။ အသေးစိတ်အချက်အလက်များကို ပင်စင်ဦးစီးဌာန၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲရေးဌာနခွဲ၏ ဖုန်း ၀၆၇-၃၄၁၀၄၁၈၊ ၀၆၇-၃၄၁၀၄၁၉ သို့ဖြစ်စေ၊ [managepension@gmail.com](mailto:managepension@gmail.com) သို့ဖြစ်စေ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

ပင်စင်ဦးစီးဌာန